

ဂျပန်နိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားကြသော မြန်မာနိုင်ငံသားများသို့

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်

၁။ All Nippon Airways (ANAလေကြောင်း လိုင်း) သည် အောက်တိုဘာလ ၂၂ ရက်နေ့ (ကြာသပတေး) နှင့် အောက်တိုဘာလ ၂၉ ရက်နေ့ (ကြာသပတေး) တွင် မြန်မာနိုင်ငံသို့ပြန်လာရန် ဆန္ဒရှိကြသော မြန်မာနိုင်ငံသားများ အတွက် Narita မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်များ ပျံသန်းရန် အစီအစဉ်ရှိပါသည်။ အပြန်လေယာဉ် အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့ (သောကြာ) နှင့် အောက်တိုဘာလ ၃၀ ရက်နေ့ (သောကြာ) တို့တွင် ရန်ကုန်မြို့မှ Narita သို့ ANA လေယာဉ်အမှတ် NH814 (၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွါချိန်သည် ၂:၄၅ နာရီ ဖြစ်ပြီး Narita သို့ဆိုက်ရောက်ချိန်သည် နောက်တစ်နေ့နံနက် ၇:၀၀နာရီ၊ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွါချိန်သည် ၁၃:၂၀ နာရီ ဖြစ်ပြီး Narita သို့ဆိုက်ရောက်ချိန်သည် ၂:၅၅ နာရီ ဖြစ်ပါသည်) ပျံသန်းရန်စီစဉ်လျက်ရှိသောကြောင့် အောက်ပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၂။ သို့ရာတွင် မြန်မာနိုင်ငံမှလာရောက်မည့်သူများသည် ဂျပန်နိုင်ငံသို့ ဝင်ရောက်သောအခါ မိမိနေအိမ် စသည့် သီးသန့်နေရာများတွင် ၁၄ ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး ထိုကာလအတွင်း ဂျပန်နိုင်ငံရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြု၍မရပါသဖြင့် သတိပြုနိုင်ပါရန် တင်ပြအပ်ပါ သည်။ ဂျပန်နိုင်ငံ၏ ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက် အသေးစိတ်ကို အောက်ပါဝက်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.mofa.go.jp/ca/fna/page4e_001053.html

၃။ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ရန်ကုန်ရုံးခွဲ

လိပ်စာ : No. 221, Room 9-10, 9th Floor, Sule Square, Sule Pagoda Road, Kyauktada Township, Yangon, Myanmar.

ဖုန်း : ၀၁-၉၂၅၅-၁၀၀ မှ ၀၁-၉၂၅၅-၁၀၂အထိ
(မြန်မာဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် လက်ခံဖြေကြားပါသည်)

ဖုန်းလက်ခံချိန် : နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (တနင်္လာနေ့မှ သောကြာနေ့အထိ)

All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ဘွတ်ကင်ဌာန

ဖုန်း : ၀၁-၉၂၅၅-၁၀၃ မှ ၀၁-၉၂၅၅-၁၀၄အထိ
(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် လက်ခံဖြေကြားပါသည်)

ဖုန်းလက်ခံချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ နာရီမှ နောက်တစ်နေ့ညနေ ၄:၃၀ နာရီအထိ
(နေ့စဉ် ၂၁ နာရီကြာ/ ပိတ်ရက်မရှိ)

လက်မှတ်များကို အထက်ပါ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ရန်ကုန်ရုံးခွဲနှင့် ဘွတ်ကင်ဌာန တို့တွင် ကြိုတင်မှာယူနိုင်ပါသည်။

ထို့ပြင် လက်မှတ်များကို အောက်ဖော်ပြပါ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ဝက်ဆိုက်တွင် လည်း ကြိုတင်မှာယူနိုင်ပါသည်။

<https://www.ana.co.jp/ja/mm>

※ Pulldown ဖော်ပြချက် 「ဈေးနှုန်းဦးစားပေးရွေးချယ်ချက် “Fares with lower prices”」 ကို 「ဘွတ်ကင်ကိုအပြောင်းအလဲလုပ်နိုင်သည့် ဈေးနှုန်း “Fares which are eligible for reservation changes”」 သို့ပြောင်းမှသာ ဘွတ်ကင်တင်နိုင်သောထိုင်ခုံ ပေါ်လာမည်ဖြစ်သောကြောင့် သတိပြုစေလိုပါသည်။

၄။ ANA NH814 လေယာဉ်သည် စက်တင်ဘာလ ၁၁ ရက်နေ့၊ ၁၈ ရက်နေ့၊ ၂၇ ရက်နေ့ (ခရီးစဉ်များအားလုံးသည် ရန်ကုန်မြို့မှထွက်ခွါချိန် ၂၁:၄၅ နာရီ ဖြစ်ပြီး Narita သို့ဆိုက်ရောက်ချိန်သည် နောက်တစ်နေ့နံနက် ၇:၀၀နာရီ ဖြစ်ပါသည်) တို့တွင်လည်း ပျံသန်းရန်အစီအစဉ်ရှိပါသည်။

စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန

ဖုန်း : ၉၅-၁-၅၄၉၆၄၄~၈

အီးမေးလ် : ryoji@yn.mofa.go.jp